

လမ်းခရီး နှု၊ <lan: kh-yi> 旅途  
 လမ်းခလယ် နှု၊ <lan: kh-le> 道路中间, 路中间  
 လမ်းခုလပ်/လမ်းခုလတ် နှု၊ <lan: khu' lat> 中途, 途中, 也写作 လမ်းခတ်လတ် / ~ မှာရပ်တံ့မနေပါနဲ့၊ ခရီးဆုံးအောင်သွားပါ။ 不要中途停顿, 走到终点吧!  
 လမ်းခင်း က၊ <lan: khin> ①铺路: ဒီရွာမှာ ~ နေတယ်။ 这村子里正在铺路。②(喻)引话, 启发, 引导, 创造条件: သို့နှင့်လယ်ထွန်စက်အသုံးပြုရေးအတွက် ~ လိုက်သည်။ 就这样为使用拖拉机创造了条件。 / သူ့ကိုအပြစ်ကျူးလွန်အောင် ~ ပေးရာကျသည်။ 等于引导他犯罪。  
 လမ်းခင်းကျောက်ပြား နှု၊ <lan: khin: kyaut pya> 铺路石板  
 လမ်းခင်းကား နှု၊ <lan: khin: z-ga> 引言  
 လမ်းချော် က၊ <lan: khyaw> ①走错道 ②离题, 偏离: အဲ-အဲ-ဒါနဲ့ကိုလူကျော်အကြောင်းတောင် ~ သွားပြီ။ 嘿, 现在离题了, 谈到哥鲁觉的事去了。  
 လမ်းချိုး နှု၊ <lan: gyo> = လမ်းကွေ့ / အရေးကြီးတဲ့ ~ တခု ကိုရောက်သည်။ 到了一个重要的转折点。  
 လမ်းခွဲ နှု၊ <lan: gwa'> 交叉路口  
 လမ်းခွဲဆုံ နှု၊ <lan: gwa' zon> 十字路口  
 လမ်းခွဲ I နှု၊ <lan: gwe> 岔路口, 路岔, 道岔 II က၊ <lan: khwe> 分手: ကျွန်တော်နှင့်ချစ်မောင်တို့ထိုမှနှုတ်ပင် ~ ခွဲကြပါသတည်း။ 我就那样跟漆貌他们分手了。  
 လမ်းခွတ်လတ် နှု၊ <lan: khut lat> 中途, 途中  
 လမ်းခဲ နှု၊ <lan: za'> ①开端, 路的起点: အဖွဲ့အစည်းအချင်းချင်းသဘောကွဲလွဲမှုကိုဖြေရှင်းရန် ~ ပေါ်ပြီ။ 找到了解决各组织之间分歧的办法。②门路, 门道: ဝင်နီဆလင်ဆေးကိုဖော်စပ်နိုင်ရန် ~ ရရှိခဲ့လေသည်။ 他找到了配制青霉素的方法。③(为调查等提供的)线索  
 လမ်းခခန်း နှု၊ <lan: s-khan> 站, 驿站  
 လမ်းခခန်းကျ က၊ <lan: s-khan: kya'> 处于……枢纽: သာစည်မြို့သည်မီးရထား ~ သောကြောင့်စည်ကားသည်။ 达西镇地处铁路枢纽, 所以很热闹。  
 လမ်းခခန်းသင့် က၊ <lan: s-khan: thin'> = လမ်းခခန်းကျ  
 လမ်းစထွင် က၊ <lan: sa' htwin> 开创, 创业, 开路  
 လမ်းစထွင်သူ နှု၊ <lan: sa' htwin dhu> 拓荒者, 开拓者  
 လမ်းစပျောက် က၊ <lan: sa' pyaut> 无路可走, 线索断了  
 လမ်းစရိတ် နှု၊ <lan: z- yeit> 路费, 旅费  
 လမ်းစောင့် နှု၊ <lan: zaun'> 护路工  
 လမ်းစဉ် နှု၊ <lan: zin> ①路线: ဆိုရှယ်လစ် ~ 社会主义路线 / လူထု ~ 群众路线 / အထွေထွေ ~ 总线路 ②范例, 榜样: ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ~ ကိုလိုက်ကြသည်။ 大家以德钦哥都迈老先生为榜样。  
 လမ်းဆီး က၊ <lan: hsi> 拦路, 挡路  
 လမ်းဆစ် နှု၊ <lan: hsit> 不安全的路(指路途可能有强盗、

野兽等), 险峻  
 လမ်းဆုံ နှု၊ <lan: zon> 十字路口, 岔道口  
 လမ်းဆုံလမ်းခွဲ နှု၊ <lan: zon lan: gwa'> = လမ်းဆုံ  
 လမ်းဆုံလမ်းမ နှု၊ <lan: zon lan: ma'> 交叉路口  
 လမ်းဆုံလမ်းဖြာ နှု၊ <lan: zon lan: hmwa> 岔路口  
 လမ်းဆုံး I နှု၊ <lan: zon:> ①旅途的终点: မီးရထား ~ ကို ရောက်ပြီ။ 火车到了终点站。②绝路, 绝境 II က၊ <lan: hson> ①到达旅途的终点 ②无望, 处于绝境: ဒီနည်းနဲ့ မှုကုမရယင်တော့ ~ ပြီလို့သာမှတ်ပေတော့။ 用这种方法再治疗不好就可以认定没有指望了。  
 လမ်းညွှန် I နှု၊ <lan: hnyun> ①路标 ②指南, 指引 II က၊ <lan: hnyun> ①指路: သူလမ်းမသိလို့ ~ လိုက်တယ်။ 他不认识路所以要我指点。②(喻)指导, 指示: လုပ်နည်း လုပ်ဟန်ကို ~ သည်။ 指导怎样做。  
 လမ်းညွှန်စာအုပ် နှု၊ <lan: hnyun sa out> 指南, 说明书, 手册: ကင်မရာအသုံးပြုနည်း ~ 照相机使用说明 / တယ်လီဖုန်း ~ 电话号码本  
 လမ်းညွှန်ဆိုင်ဘုတ် နှု၊ <lan: hnyun hsain: bout> [緬·英 လမ်းညွှန် + signboard] 路标  
 လမ်းညွှန်မှု နှု၊ <lan: hnyun hmu'> 指导方针  
 လမ်းညွှန်အခြေခံမှု နှု၊ <lan: hnyun a-khyei gan mu> 指导原则  
 လမ်းတမာ နှု၊ <lan: t-ma> 【植】印度鸡爪树 Polyalthia longifolia Benth  
 လမ်းတာ နှု၊ <lan: ta> 距离, 路程: ခရီး ~ ဝေးသည်။ 路途遥远。  
 လမ်းတိုက်ပွဲ နှု၊ <lan: tait pwe> ①巷战 ②途中遭遇战  
 လမ်းတောင်း က၊ <lan: taun> 用灯光、鸣笛等讯号要求对方车、船等让路  
 လမ်းတွင် နှု၊ <lan: twin> 路途平坦  
 လမ်းထိုးသွား က၊ <lan: hto: thwa> (马)小跑  
 လမ်းထောက် နှု၊ <lan: htaut> 中途站, 休息站  
 လမ်းထောင့် နှု၊ <lan: htaun'> 路途艰难, 不便利: ထိုခရိုင်မြို့ ကမီးရထားလမ်းပေါက်သဖြင့်အင်မတန် ~ သည်။ 那个县城不通火车, 交通很不便利。  
 လမ်းထိပ် နှု၊ <lan: hteit> 路口, 路的尽头  
 လမ်းထွက် က၊ <lan: htwet> 出门  
 လမ်းထွင် က၊ <lan: htwin> ①筑新路 ②开辟 ③(喻)想方设法  
 လမ်းစားပြ နှု၊ <lan: d-mya'> = လမ်းခဖြူ  
 လမ်းခဖြူ နှု၊ <lan: d- mya'> 拦路抢劫者, 拦路强盗  
 လမ်းနှစ်ခွဲ နှု၊ <lan: hn-khwa'> 三岔路口  
 လမ်းပေး က၊ <lan: pei> ①让路 ②指导, 引路  
 လမ်းပေါ်တိုက်ပွဲ နှု၊ <lan: baw tait pwe> 巷战